

တၢ်ဂ့ၢ်မိၢ်ပုၢ် -'ယွၢ်မ့ၢ်ပုၢ်ထဲတဂၤလၢအမၤပူၤမၤဖျဲး ပုၤတၢ်ဒီးဘးဖိလီၤ'

တၢ်တီၢ်ထူ- ပတဘၣ်န့ၢ်လီၤပသးဘၣ်, ပကဘၣ်န့ၢ်ယွၤ. ၂ ကရံၣ်သူး ၁:၉

၁. ဟီၣ်ခိၣ်အတၢ်ထူးတၢ်တီၤန့ၢ် မ့ၢ်တၢ်လၢအလီၤပျံၤလီၤဘၣ်ယီၣ်ဒိၣ်မး(အဆၢဖိ ၂၃-၂၄)

- တၢ်ဖျိၣ်တၢ်ယာ်န့ၢ် လီၤပျံၤထဲသိးဒီးဟီၣ်ခိၣ်အတၢ်ထူးတၢ်တီၤလီၤ(ကတိၤဒိ ၃၀:၈-၉).
- ဟီၣ်ခိၣ်အတၢ်ထူးတၢ်တီၤသ့ၣ်တဖၣ်န့ၢ် တမ့ၢ်အအိၣ်ဒီးတၢ်ဒီးဘးဘၣ် ဘၣ်ဆၣ် ပကဘၣ်သ့အီၤလၢ ယွၤအလၢအကပီၤအဂီၢ် ဒီးတၢ်အဂၤသ့ၣ်တဖၣ်လၢအဘၣ်ဃးဒီးယွၤန့ၢ်လီၤ(၁ တံၤမသး ၆:၁၈; အးဖးစူး ၄:၂၈).
- ပဒီးသန့ၤလီၤပနီၢ်ကစၢ်အသး-(တၢ်န့ၢ်န့ၢ်လီၤပနီၢ်ကစၢ် အတၢ်ကုၣ်ဘၣ်ကုၣ်သ့, ပဂံၢ်ပဘါ, မ့တမ့ၢ် ပတၢ်ထူးတၢ်တီၤ တၢ်စုလီၢ်ခိၣ်ခိၣ်) န့ၢ် မ့ၢ်တၢ်ဒီးန့ၢ်လီၤ(ယံးရမံယၤ ၉:၂၃, ၁ တံၤမသး ၆:၁၇; လီၣ်ဖျါ ၃:၁၇).
- တၢ်ဟံၣ်ထီၣ်ထီသးန့ၢ် မ့ၢ်တၢ်ဒီးဘးဒီး တၢ်မၤလၢကပီၤပနီၢ်ကစၢ်အသးလီၤ(၅ မိၤရ့ၤ ၈:၁၇; ယရုၤယၤ ၁၀:၁၃-၁၄).
- ရၤဘံၣ်(သရၣ်) သ့ၣ်တဖၣ်တဲကမၣ်ပဲလၢ တၢ်ဟ့ၣ်ဘျးဟ့ၣ်ဖျိၣ်တၢ်န့ၢ် ကဘၣ်အိၣ်ဒီးအပတီၢ်, တၢ်ထူးတၢ်တီၤန့ၢ် တမ့ၢ်တၢ်လၢအလီၤဘၣ်ယီၣ်ဘၣ်, ဒီးတဲစ့ၢ်ကီၤပဲလၢ တၢ်မ့ၢ်ဟ့ၣ်တၢ်န့ၢ် နကဒီးန့ၢ်ဘၣ်တၢ် လီၤဆီ တၢ်လၢမုၢ်ခိၣ်ဘီမ့ၢ်အပူၤ. ဘၣ်ဆၣ် ခရံၣ်သိၣ်လိပုၤလၢ တၢ်ဟီၣ်ခိၣ်အတၢ်ထူးတၢ်တီၤန့ၢ် မ့ၢ်တၢ်လၢအလီၤဘၣ်ယီၣ်န့ၢ်လီၤ(မးသဲ ၆:၁၉-၂၁; လူၤကၣ် ၁၆:၁၉-၃၁). ပုၤဖၤရဲၤသ့ၣ်တဖၣ်အဲၣ်ဝဲ ကျိၣ်စ့ဒိၣ်မးလီၤ(လူၤကၣ် ၁၆:၁၄).
- မ့ၢ်ခိၣ်အဘီအမ့ၢ်(အဆၢဖိ ၂၃) အခီပညီမ့ၢ်တၢ်တမံၤဃီဒီး ပဘၣ်တၢ်အုၣ်က့ၤခိၣ်က့ၤပုၤ(အဆၢဖိ ၂၅) ဒီး ပအိၣ်ဒီးတၢ်မူအထူအယီၣ်န့ၢ်လီၤ(အဆၢဖိ ၁၆,၂၉).
- ကီၣ်ဒိၣ်မး(အဆၢဖိ ၂၃) အခီပညီ တသ့လ့ၤတက့ၤဘၣ်(အဆၢဖိ ၂၆) ဒ်လၢ ပုၤယုၤဒၤဖိအတၢ်ကတိၤဒိတဲဝဲအသိး"ကီၤလးအူးဝါဖျိထးအမဲၢ်ခိၣ်".

၂. ယွၤလၢအအုၣ်က့ၤခိၣ်က့ၤတၢ်,အစီဒိၣ်ကမီၤခိၣ်ဒီးအတၢ်ဘျးတၢ်ဖျိၣ်(အဆၢဖိ ၂၅-၂၆)

- မ့ၢ်ဒိၣ်န့ၢ်ဒီး မ့ၢ်မတၢ်အုၣ်က့ၤခိၣ်က့ၤပုၤသ့လဲၣ်? (အဆၢဖိ ၂၅). ပုၤတၢ်ဒီးဘးဖိ တဂၤလၢလၢ်န့ၢ် အုၣ်က့ၤခိၣ်က့ၤလီၤအသးတသ့ဘၣ်(အဆၢဖိ ၂၆). (နကဲဒိၣ်မ့ၢ်ဂ့ၤ, နဖျိၣ်မ့ၢ်ဂ့ၤ) နကပူၤဖျဲးလၢယွၤအတၢ်သ့ၣ်ထီၣ်သးထီၣ်ဒီး အုၣ်က့ၤခိၣ်က့ၤနသးတဂၤလၢလၢ် န့ၢ်နမၤ တသ့လ့ၤတက့ၤဘၣ်(အဆၢဖိ ၂၆; ရီမုၤ ၃:၉-၂၀; ကလၢတံ ၂:၁၆; ၃:၁၀; ယရမံယၤ ၁၃:၂၃).
- ယွၤထဲတဂၤ မ့ၢ်ပုၤလၢအအုၣ်က့ၤခိၣ်က့ၤပုၤတၢ်ဒီးဘးဖိ(မးသဲ ၁:၂၁; ၁၈:၃; ယိၤဟၣ် ၃:၅; ၆:၃၇,၄၄,၆၅; မၤတၢ် ၁၆:၁၄; ရီမုၤ ၆:၁၇; ၁ ကရံၣ်သူး ၁:၃၀; ၂ ကရံၣ်သူး ၄:၃-၆; အးဖးစူး ၂:၁-၁၀; ဖဲးလံပံ ၁:၂၉; ကလီၤစဲ ၁:၁၃; ၂ တံၤမသး ၂:၂၄-၂၆).

၃. တၢ်ဟ့ၣ်ကနၤ တၢ်ဘျးတၢ်ဖျိၣ်လၢ ပုၤလၢအပိၢ်ခရံၣ်အံၣ်တဖၣ်(အဆၢဖိ ၂၇-၃၀)

- စီၤပုၣ်တရူး ကတိၤတၢ်လၢ ပုၤတၢ်မၤဖိ ၁၂ ဂၤအခၢ်စး(အဆၢဖိ ၂၇), အဝဲတသ့ၣ်ညါဝဲလၢ စီၤယုၤဒၤကဆါလီၤကွံာ်ဘၣ်; ဘၣ်ဆၣ် ပုၤ ၁၁ ဂၤန့ၢ် မ့ၢ်ပုၤလၢအနၢ်တၢ်တုၢ်လီၤဒီးန့ၢ်ဝဲလၢ ယုၣ်ရှူးမ့ၢ်ခရံၣ်, ယွၤအဖိခွါ(ယိၤဟၣ် ၆:၆၉).
- ဖဲလၢတၢ်အိၣ်ဖျိၣ်ထီၣ်က့ၤန့ၢ်- လၢခရံၣ် အတၢ်ဟဲက့ၤခိၣ်ဘျီတဘျီန့ၢ် တၢ်ဘၣ်တုၤလၢအလီၤယံာ်တုၤသ့ၣ်တဖၣ် ကအိၣ်ဒီးတၢ်အိၣ်ဖျိၣ်သီ(မၤတၢ် ၃:၂၁; ရီမုၤ ၈:၂၀-၂၃).
- တၢ်ဟ့ၣ်လၢတၢ်ဘျးတၢ်ဖျိၣ်(၁ ကရံၣ်သူး ၆:၂; ၁၅:၁၀; လီၣ်ဖျါ ၂:၂၆; ၃:၂၁; ၄:၁၀).
- တၢ်အဆိကတၢ် ဒီးအလီၢ်ခဲကတၢ်(မးသဲ ၆:၁-၁၈; လူၤကၣ် ၁၆:၂၅; ၁ ကရံၣ်သူး ၁:၂၆-၃၁).